

- နောက်ဆုံးပိတ် I နဲ့ <naut hson: baw> 最新的: ~ နယ်: 最先进的方法
 နောက်ဆုံးပိတ် I နဲ့ <naut hson: beit> 最后 II နောက်ဆုံးပိတ် hson: beit> 最后的: မိန္ဒဗာစာမေး ~ နေ့။ 今天是考试的最后一天。 III ကဝါ <naut hson: beit> 最后: ~ ရောက်လာသူဟာကျော်ပါ။ 我是最后到的。
- နောက်ဆုံးပိတ် နဲ့ <naut hset> ①头后骨 ②附件, 附加物 ③【语】后缀
 နောက်ဆုံးပိတ် နဲ့ <naut hset twe> ①附录, 附加: မိစာအုပ်မှာ ~ ရုံသေးသလား။ 这本书里有附录吗? ②增补, 后续: ~ ထောင် 余震 / ~ ဝာမေးပဲ 补考 / ~ ဆောင် 后遗症
- နောက်ဆုံးကြီး နဲ့ <naut hsain: gyo> 牛车后面固定车身的绳索
- နောက်ဆုတ် ကဝါ <naut hsout> 后退, 退却, 退缩: ရန်သူ ထွေးမဲ့နှင့် ~ ပြောကြပါ။ 敌人无法抵挡便后撤逃走。
- နောက်ဆဲ နဲ့ <naut hswe> ①后面: ~ ကလိုက်သည်။ 跟在后面。②随从
- နောက်ဆွယ် နဲ့ <naut hswe> ①末端 ②后面, 背后: ~ မှာအတ်းပြောတယ်။ 在背后讲别人的坏话。③附加物, (书籍的)补遗, 附录
- နောက်တီးနောက်ချုံး ကဝါ <naut ti: naut khya> 诙谐, 开玩笑
- နောက်တီးနောက်တောက် ကဝါ <naut ti: naut taut> 诙谐, 开玩笑: ~ လုပ်သည်။ 开玩笑。
- နောက်တော်ပါ နဲ့ <naut taw ba> (宫)帝王的侍从
- နောက်တော်ပါး နဲ့ <naut taw ba:> (宫)帝王的身后: ရှင်ဘုရင် ~ မှာစားလျက်ရှုံး။ 在皇帝身后侍奉。
- နောက်တော်လိုက် နဲ့ <naut taw lait> = နောက်တော်ပါ
- နောက်တီး နဲ့ <naut to:> 递补者, 后来增加的, 追加的
- နောက်တန်း နဲ့ <naut tan:> ①【体】足球队的后卫 ②后排
- နောက်တပ် နဲ့ <naut tat> 【军】后卫部队, 殿后部队
- နောက်တဲ့ နဲ့ <naut twe:> ①拖车, 挂车 ②(喻)妻室: ကိုယ် သိန်းတော့ ~ နှုံးဘူးဖြစ်နေပြီး။ 哥敏登已经有妻室。③梳在后脑勺的发髻, 蒲甘皇朝的一种发髻
- နောက်တုံး ကဝါ <naut tun'> 退缩, 畏缩
- နောက်ထား နဲ့ <naut hta:> = ဆိုင်းနောက်ထား
- နောက်ထိုးပစ် I နဲ့ <naut hto: byit> 缅文拼音符号“`”的名称 II ကဝါ <naut hto: pyit> 在字母上写“`”符号
- နောက်ထိုးသေနတ် နဲ့ <naut hto: th-nat> 后膛枪
- နောက်ထိုးအမြှောက် နဲ့ <naut hto: a-myaut> 后膛炮
- နောက်ထူး နဲ့ <naut hton:> 系在脑后的发髻
- နောက်ထောက်ကျော် နဲ့ <naut htaw kyaw: gan> 后盾, 靠山, 支持者
- နောက်ထောက်ကြေး နဲ့ <naut htaw kyei> (古)亲友接济在政府中工作人员家属的钱
- နောက်ထိုး နဲ့ <naut htain> ①坐在大象背部的人 ②在编鼓后面演唱和吹奏的人
- နောက်ထပ် I ကဝါ <naut htat> 补充 II ကဝါ <naut htat> 再, 又
- နောက်နေ့ နဲ့ <naut nei'> 第二天, 次日, 翌日
- နောက်နောက်မယား နဲ့ <naut nei m-ya:> (古)填房, 后妻
- နောက်နောက်က I ကဝါ <naut naut ka:> 从前, 过去: ~ ဆေးရှုံးတော်ရားသလား။ 过去住过医院吗? II <naut naut ka:> 从前的; 过去的: ~ ကိုယ် 过去的事
- နောက်နောင် ကဝါ <naut naun> 今后, 将来: ~ ပညာကြီးစားသင်ပါ။ 今后要努力学习。
- နောက်နှစ် ကဝါ <naut nit> (书)倒退
- နောက်နှောင်း ကဝါ <naut hnaun> = နောက်နှောင်
- နောက်ပါး နဲ့ <naut pa:> 后面
- နောက်ပါးစေ နဲ့ <naut pa: zei> 侍从
- နောက်ပေး ကဝါ <naut pei:> 背对着, 背向
- နောက်ပါးဦး နဲ့ <naut pe' zi> 缅甸古时一种象兵(指骑在象背后部者, 与 ကိုယ်ဦး: 相对而言)
- နောက်ပေါ် နောက်ပေါ် နဲ့ <naut paw> 后来出现的
- နောက်ပါး I ကဝါ <naut po:> 追求异性, 向异性求爱 II နဲ့ <naut po:> ①追求异性者, 求爱者 ②后面, 背后: ရန်သူအား ~ မှုန်ပြီးအလစ်ဝင်တိုက်သည်။ 从背后偷袭敌人。
- နောက်ပို့ကြုံကို ကဝါ <naut po: kyait> (为了行动方便)男子把筒裙底边收拢后从胯下向后提起掖到腰间 II နဲ့ <naut po: kyait> 上述穿筒裙法
- နောက်ပို့တက် ကဝါ <naut po: tet> 很快得到报应: ကာလိပ်ပါ့ ~ 现世报, 今世报
- နောက်ပို့မြိုက် နဲ့ <naut po: myet> = ငံးမြိုက်
- နောက်ပို့လေ နဲ့ <naut po: lei> 从船后吹来的风
- နောက်ပေါ်ကို ကဝါ <naut paut> ①一种用脚后跟踢藤球的踢法 ②后出生的青年, 晚辈: ကျွန်ုတ်တို့ရား ~ ထွေးကို ကျွန်ုတ်မသိပါ။ 村里晚一辈的人我都不认识。II ကဝါ <naut paut> 后来出生: ~ လှော်များ: 晚一辈的青年
- နောက်ပိုး နဲ့ <naut pain:> ①(物品的)后半部: သင်္ကာ ~ 轮船后半部 / စာအုပ် ~ 书的结尾部分 ②担负着一定责任的人需要进一步处理了结的事物
- နောက်ပစ် I နဲ့ <naut pit> 缅文拼音符号“`”的名称 II ကဝါ <naut pit> ①在字母上写“`”符号 ②向后扔: လင် ~ ရှုံးလားခေါက်တဲ့ လျှောက်နေသည်။ 反背着手走来走去。
- နောက်ပစ်ထိုး နဲ့ <naut pit hto:> 缅文拼音符号“`”的名称
- နောက်ပိတ် နဲ့ <naut peit> ①封闭的尾部: ကျဉ်းဆုံး ~ 弹